



# FoodShare Employment and Training (FoodShare အလုပ်အကိုင်ရရှိမှုနှင့် သင်တန်း) (FSET) အစီအစဉ်

(FoodShare Employment and Training (FSET) Program)

## FoodShare Employment and Training (FoodShare အလုပ်အကိုင်ရရှိမှုနှင့် သင်တန်း) (FSET) အစီအစဉ်ဆိုသည်မှာ အဘယ်နည်း။

FSET အစီအစဉ်သည် FoodShare အဖွဲ့ဝင်များအား ၎င်းတို့၏ အလုပ်အကိုင် ကျွမ်းကျင်မှုတည်ဆောက်ခြင်းနှင့် အလုပ်အကိုင်များ ရှာဖွေရာတွင် ကူညီပေးသည့် အခမဲ့၊ ဆန္ဒအလျောက်ပါဝင်နိုင်ပြီး ကုန်ကျစရိတ်မရှိသော အစီအစဉ်တစ်ခုဖြစ်သည်။ FoodShare အကျိုးခံစားခွင့်များ ဆက်လက်ရရှိရန် အရွယ်ရောက်ပြီးသူအချို့သည် အလုပ်လိုအပ်ချက် ပြည့်မီရန် လိုအပ်ပါသည်။ အလုပ်လိုအပ်ချက်ကို ပြည့်မီရန် နည်းလမ်းတစ်ခုမှာ FSET အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ဖြစ်သည်။

### စတင်အသုံးပြုခြင်း

ပထမဦးစွာ သင်သည် FoodShare တွင် စာရင်းသွင်းရပါမည်။ သင့်အေဂျင်စီ (စာမျက်နှာ 3 ကိုကြည့်ပါ) သည် သင့်အား သင့်နယ်မြေရှိ FSET ဝန်ဆောင်မှုပေးသူထံ ရည်ညွှန်းနိုင်သည်။ ထို့နောက် သင်သည် သင်၏ FSET ဝန်ဆောင်မှုပေးသူမှ ဝန်ထမ်းတစ်ဦးနှင့်တွေ့ဆုံကာ သင့်အလုပ်လိုအပ်ချက်များနှင့် ရည်မှန်းချက်များအကြောင်း ဆွေးနွေးရမည်ဖြစ်သည်။

ဝန်ထမ်းသည် အကူအညီဖြစ်စေသော အလုပ်ရှာဖွေရေးကိရိယာများကို အသုံးပြုနည်းကို သင့်အား ပြသနိုင်မည်ဖြစ်သည်။

### FSET က သင့်အား အောက်ပါတို့တွင် ကူညီနိုင်သည်-

- အလုပ်ရှာဖွေခြင်းနှင့် အလုပ်ညွှန်းပေးခြင်းများ။
- အလုပ်ကျွမ်းကျင်မှုများ အကဲဖြတ်ခြင်း။
- အသက်မွေးဝမ်းကျောင်း အစီအစဉ်ချခြင်း။
- အလုပ်အကိုင် လေ့ကျင့်ရေးနှင့် ပညာရေး။
- အလုပ်အတွေ့အကြုံ။
- သယ်ယူပို့ဆောင်ရေး၊ ကလေးစောင့်ရှောက်ရေးနှင့် အခြားအလုပ်နှင့်ပတ်သက်သည့် ကုန်ကျစရိတ်များ။
- အခြားရပ်ရွာလူထုဝန်ဆောင်မှုများသို့ ညွှန်းဆိုမှုများ။
- အလုပ်လိုအပ်ချက်ကို ပြည့်မီခြင်း။

### အချိန်အကန့်အသတ်ရှိသော FoodShare နှင့် အလုပ်လိုအပ်ချက်

အိမ်တွင်အတူနေထိုင်သည့် အသက် 18 နှစ်အောက် သားသမီးမရှိသည့် အသက် 18 မှ 54 နှစ်ကြား အရွယ်ရောက်ပြီးသူအချို့သည် FoodShare အကျိုးကျေးဇူးများကို ဆက်လက်ရရှိရန် အလုပ်လိုအပ်ချက် ပြည့်မီရန် လိုအပ်နိုင်ပါသည်။

FoodShare အလုပ်လိုအပ်ချက်သည် FoodShare အခြေခံအလုပ်စည်းမျဉ်းများနှင့် ကွာခြားပါသည်။

အကယ်၍ သင်သည် အလုပ်လိုအပ်ချက်ကို ပြည့်မီရန် လိုအပ်သော်လည်း မပြည့်မီပါက သင်သည် သုံးနှစ်တာကာလအတွင်း FoodShare အကျိုးခံစားခွင့်များကို သုံးလသာ ရရှိမည်ဖြစ်သည်။ လက်ရှိအချိန်ကန့်သတ်ကာလသည် ဇန်နဝါရီ 1 ရက်၊ 2025 ခုနှစ်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ 31 ရက်၊ 2027 ခုနှစ်အထိ ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

အရွယ်ရောက်ပြီးသူအချို့ကိုလည်း ကင်းလွတ်ခွင့် ပေးအပ်ခံရနိုင်ပြီး အောက်ပါအချက်များမှ တစ်ခုခု မှန်ကန်ပါက အလုပ်လိုအပ်ချက်ကို ပြည့်မီရန် မလိုအပ်နိုင်ပါ-

- သင်သည် တူညီသည့် FoodShare အိမ်ထောင်စုတွင် ပါဝင်နေသည့် အသက် 18 နှစ်အောက် ကလေးတစ်ဦးနှင့် အတူတကွ နေထိုင်နေခြင်း၊ ကလေးသည် FoodShare အကျိုးခံစားခွင့်များအတွက် အရည်အချင်းမပြည့်မီသော်လည်း။
- သင်သည် ၎င်းတို့ကိုယ်ကို ဂရုစိုက်နိုင်စွမ်းမရှိသူ (ထိုသူသည် သင့်အိမ်တွင်နေထိုင်သည်ဖြစ်စေ သင့်အိမ်ပြင်ပတွင် နေထိုင်သည်ဖြစ်စေ) အတွက် ပင်မပြုစုစောင့်ရှောက်သူဖြစ်ခြင်း။
- သင်သည် အသက် 6 နှစ်အောက် မှီခိုသူ ကလေး (ထိုကလေးသည် သင့်အိမ်တွင်နေထိုင်သည်ဖြစ်စေ သင့်အိမ်ပြင်ပတွင် နေထိုင်သည်ဖြစ်စေ) အတွက် ပင်မပြုစုစောင့်ရှောက်သူဖြစ်ခြင်း။ သို့သော် သင်နှင့် အခြားသူတစ်ဦးဦးတွင် နှစ်ဦးစလုံးသည် ကလေးအား မိဘအုပ်ထိန်းခွင့်ရှိနေပါက သင်တို့အနက်မှ တစ်ဦးတည်းသာ ထိုကလေး၏

- အဓိကစောင့်ရှောက်မှုပေးသူအဖြစ် FoodShare အလုပ်လိုအပ်ချက်မှ ကင်းလွတ်ခွင့်ရနိုင်သည်။
- သင်သည် အလုပ်လုပ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဖြစ်နေခြင်း။
- သင် အိုးမဲ့အိမ်မဲ့အခြေအနေ ကြုံတွေ့နေခြင်း။ ၎င်းတွင် ပြောင်းရွှေ့နေထိုင်မှုအစီအစဉ်များနှင့် အိမ်ခြေယာမဲ့စခန်းများကဲ့သို့သော ယာယီနေထိုင်ရေးအခြေအနေတွင် ရှိနေသူများ သို့မဟုတ် အခြားသူ၏နေအိမ်တွင် ယာယီ (ရက် 90 အထိ) နေထိုင်သူများ ပါဝင်သည်။
- သင်သည် ကိုယ်ဝန်သည် ဖြစ်နေခြင်း။
- သင်သည် အလုပ်လက်မဲ့လျော်ကြေးငွေကို လက်ခံရရှိနေခြင်း သို့မဟုတ် လျှောက်ထားပြီးသူဖြစ်ခြင်း။
- သင့်အနေဖြင့် alcohol or other drug abuse (အရက် သို့မဟုတ် အခြား မူးယစ်ဆေးဝါးဆိုင်ရာ စွဲလန်းမှု) (AODA) အတွက် ကုသမှုခံယူနေခြင်း သို့မဟုတ် ပြန်လည်ထူထောင်ရေး အစီအစဉ် တွင် ပါဝင်ဆောင်ရွက်နေခြင်း။
- သင်သည် အသိအမှတ်ပြုထားသော ကျောင်း သို့မဟုတ် အဆင့်မြင့် သင်ကြားရေးကျောင်းတွင် အနည်းဆုံး အချိန်တစ်ဝက် စာရင်းသွင်းထားသူဖြစ်ခြင်း။
- သင်သည် အသက် 18 သို့မဟုတ် ၎င်းနှင့်အထက်ရှိသူဖြစ်ပြီး အနည်းဆုံး အချိန်တစ်ဝက်ခန့် အထက်တန်းကျောင်းတွင် တက်ရောက်နေခြင်း။
- သင်သည် Wisconsin Works (W-2) တွင် စာရင်းသွင်းထားပြီး W-2 ပါဝင်မှုလိုအပ်ချက်များနှင့် ကိုက်ညီခြင်း။

- သင်သည် တစ်ပတ်လျှင် နာရီ 30 သို့မဟုတ် ထို့ထက်ပို၍ အလုပ်လုပ်နေခြင်း သို့မဟုတ် အပတ်စဉ်လုပ်ခ \$217.50 သို့မဟုတ် ထို့ထက်ပို၍ ရနေခြင်း။
- သင်သည် အသက် 18 နှစ်ပြည့်သည့်အချိန်တွင် မွေးစားမိဘ၊ ထောက်ပံ့ထားသော အုပ်ထိန်းမှု သို့မဟုတ် တရားရုံးမှ အမိန့်ပေးသည့် ဆွေမျိုးသားချင်း စောင့်ရှောက်မှုဖြင့် နေထိုင်ခဲ့သော အသက် 18 နှစ်မှ 24 နှစ်အရွယ်ရှိသူဖြစ်ခြင်း။
- သင်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခြင်း။ စစ်မှုထမ်းဟောင်းဆိုသည်မှာ (ကြည်းတပ်၊ မရိန်းတပ်ဖွဲ့၊ ရေတပ်၊ လေတပ်၊ အာကာသတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်၊ အမျိုးသားအစောင့်တပ်နှင့် တပ်မတော် အရန်တပ်ဖွဲ့များ အပါအဝင်) အမေရိကန်ပြည်ထောင်စု၏ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မည်သည့်အခြေအနေကြောင့်မဆို တပ်မှထွက်စေခြင်း သို့မဟုတ် ပြန်လွှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

**မှတ်ချက်-** သင့်အနေဖြင့် ကင်းလွတ်ခွင့်ရရှိလျှင် အထောက်အထား လိုအပ်မည်ဖြစ်သည်။

**FSET မှတဆင့် အလုပ်လိုအပ်ချက်ကို ပြည့်မီစေခြင်း**

FoodShare အကျိုးခံစားခွင့်များရရှိရန်အတွက် FSET အစီအစဉ်တွင်ပါဝင်ရန် မလိုအပ်သော်လည်း မိမိတို့၏အကျိုးခံစားခွင့်များဆက်လက်ရရှိရန်အလို့ငှာ

အလုပ်လိုအပ်ချက်ပြည့်မီရန် လိုအပ်သော အရွယ်ရောက်ပြီးသူများအတွက် FSET တွင်ပါဝင်ခြင်းသည် အလုပ်လိုအပ်ချက်ကို ပြည့်မီစေမည့်နည်းလမ်းတစ်ခုဖြစ်သည်။

**ကလေးစောင့်ရှောက်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မည်သို့စီစဉ်ပေးပါသလဲ။**

FSET ပရိုဂရမ်တွင် ပါဝင်ရန်အတွက် သင်သည် ကလေးစောင့်ရှောက်ရေး၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် အခြားသော ပံ့ပိုးကူညီမှုဝန်ဆောင်မှုများ လိုအပ်ပါက ကျွန်ုပ်တို့ ကူညီပေးနိုင်ပါသည်။ ပိုမိုသိရှိရန် သင်၏ FoodShare သို့မဟုတ် FSET ဝန်ထမ်းနှင့် ဆွေးနွေးပါ။

**ကျွန်ုပ်မည်သို့ ပိုမိုလေ့လာနိုင်မည်နည်း။**

- [www.dhs.wisconsin.gov/foodshare/index.htm](http://www.dhs.wisconsin.gov/foodshare/index.htm) သို့သွားပါ။
- သင့်ဒေသတွင်းအေဂျင်စီကို ဆက်သွယ်ပါ။

သင့်အေဂျင်စီကိုရှာဖွေရန်အတွက် [www.dhs.wisconsin.gov/forwardhealth/resources .htm](http://www.dhs.wisconsin.gov/forwardhealth/resources.htm) သို့သွားပါ။ ဤအချက်အလက်စာရွက်၏ စာမျက်နှာ 3 ကို ကြည့်ပါ။ သို့မဟုတ် အဖွဲ့ဝင်ဝန်ဆောင်မှုများကို 800-362-3002 တွင် ခေါ်ဆိုပါ (TTY နှင့် ဘာသာပြန်ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်)။



# Income Maintenance Consortia and Tribal Agencies


## (ဝင်ငွေထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းမ ဘုရားနှင့် လူမီ ခုဆိုင်ရာ အေဂ င်စီမ ဘး) ဆက်သွယ်ရမည့် အေဂ င်အလက်

ဝင်ငွေထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းမ ဘး (အေဂ င်စီမ ဘးဟု မကြာခဏ ခေါ်လေ့ရှိသည်) ဘုရားနှင့် လူမီ ခုဆိုင်ရာ အေဂ င်စီမ ဘးသည် Medicaid၊ BadgerCare Plus ဘုရားနှင့် FoodShare ကွဲသို့ အစီအစဉ်မ ဘးအတွက် အရည်အေ င်း ပြည့်မှီသော ဝန်ဆောင်မှုမ ဘးဖြင့် သင့်ကို ကူညီပေးနိုင်ပါသည်။ အောက်ဖော်ပြပါဇယားတွင် ဝင်ငွေထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းမ ဘုရားနှင့် လူမီ ခုဆိုင်ရာ အေဂ င်စီမ ဘးကို အကွာရာစဉ်ဖြင့် စာရင်းပြ စုထားပြီး အဖွဲ့အစည်း တစ်ခုခု င်းစီကို ဖွဲ့စည်းထားသော ကောင်တီခရိုင်မ ဘုရားနှင့် တယ်လီဖုန်းနံပါတ်မ ဘးလည်း ပါဝင်ပါသည်။ သင်၏အရည်အေ င်း ပြည့်မှီမှု သို့မဟုတ် အမှုကိစ္စများနှင့် ပတ်သက်၍ သင့်တွင် မေးခွန်းမ ဘးရှိပါက သင့်ကောင်တီခရိုင် သို့မဟုတ် သင်၏လူမီ ခု အေဂ င်စီမ ဘးကို ကိုယ်စားပြု သည့် အဖွဲ့အစည်းကို ဆက်သွယ်ပါ။

<b>Bad River Band of Lake Superior Tribe of Chippewa Indians</b>	<b>715-682-7127</b>
<b>Bay Lake</b>	<b>888-794-5747</b>
<ul style="list-style-type: none"> <li>• Brown</li> <li>• Door</li> <li>• Marinette</li> <li>• Oconto</li> <li>• Shawano</li> </ul>	
<b>Capital</b>	<b>888-794-5556</b>
<ul style="list-style-type: none"> <li>• Adams</li> <li>• Columbia</li> <li>• Dane</li> <li>• Dodge</li> <li>• Juneau</li> <li>• Richland</li> <li>• Sauk</li> <li>• Sheboygan</li> </ul>	
<b>Central</b>	<b>888-445-1621</b>
<ul style="list-style-type: none"> <li>• Langlade</li> <li>• Marathon</li> <li>• Oneida</li> <li>• Portage</li> </ul>	
<b>East Central Income Maintenance Partnership</b>	<b>888-256-4563</b>
<ul style="list-style-type: none"> <li>• Calumet</li> <li>• Green Lake</li> <li>• Kewaunee</li> <li>• Manitowoc</li> <li>• Marquette</li> <li>• Outagamie</li> <li>• Waupaca</li> <li>• Waushara</li> <li>• Winnebago</li> </ul>	
<b>Forest County Potawatomi Community</b>	<b>715-478-4433</b>
<b>Great Rivers</b>	<b>888-283-0012</b>
<ul style="list-style-type: none"> <li>• Barron</li> <li>• Burnett</li> <li>• Chippewa</li> <li>• Douglas</li> <li>• Dunn</li> <li>• Eau Claire</li> <li>• Pierce</li> <li>• Polk</li> <li>• St. Croix</li> <li>• Washburn</li> </ul>	
<b>Lac Courte Oreilles Band of Lake Superior Tribe of Chippewa Indians of Wisconsin</b>	<b>715-634-8934</b>
<b>Lac du Flambeau Band of Lake Superior Tribe of Chippewa Indians</b>	<b>715-588-4235</b>
<b>Menominee Indian Tribe of Wisconsin</b>	<b>715-799-5137</b>
<b>Milwaukee Enrollment Services (MIES)</b>	<b>888-947-6583</b>
Milwaukee	
<b>Moraine Lakes</b>	<b>888-446-1239</b>
<ul style="list-style-type: none"> <li>• Fond du Lac</li> <li>• Ozaukee</li> <li>• Walworth</li> <li>• Washington</li> <li>• Waukesha</li> </ul>	
<b>Northern</b>	<b>888-794-5722</b>
<ul style="list-style-type: none"> <li>• Ashland</li> <li>• Bayfield</li> <li>• Florence</li> <li>• Forest</li> <li>• Iron</li> <li>• Lincoln</li> <li>• Price</li> <li>• Rusk</li> <li>• Sawyer</li> <li>• Taylor</li> <li>• Vilas</li> <li>• Wood</li> </ul>	
<b>Oneida Nation</b>	<b>800-216-3216</b>
<b>Red Cliff Band of Lake Superior Chippewa</b>	<b>715-779-3706</b>
<b>Sokaogon Chippewa Community</b>	<b>715-478-3265</b>
<b>Southern</b>	<b>888-794-5780</b>
<ul style="list-style-type: none"> <li>• Crawford</li> <li>• Grant</li> <li>• Green</li> <li>• Iowa</li> <li>• Jefferson</li> <li>• Lafayette</li> <li>• Rock</li> </ul>	

<b>Stockbridge-Munsee Community</b>		<b>715-793-4032</b>
<b>Western Region for Economic Assistance</b>		<b>888-627-0430</b>
<ul style="list-style-type: none"> <li>• Buffalo</li> <li>• Clark</li> <li>• Jackson</li> </ul>	<ul style="list-style-type: none"> <li>• La Crosse</li> <li>• Monroe</li> <li>• Pepin</li> </ul>	<ul style="list-style-type: none"> <li>• Trempealeau</li> <li>• Vernon</li> </ul>
<b>Wisconsin's Kenosha Racine Partnership (WKRP)</b>		<b>888-794-5820</b>
<ul style="list-style-type: none"> <li>• Kenosha</li> </ul>	<ul style="list-style-type: none"> <li>• Racine</li> </ul>	

# ဝင်ငွေထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းမ ဘုရားနှင့် လူမီ ခုဆိုင်ရာ အာဂ င်စီမ ဘး၏ မြေပုံ



ထပ်ဆောင်း အာဟာရ အထောက်အပံ့ အစီအစဉ် (အက်စ်အန်အေဘီ) နှင့် အိန္ဒိယန်း ရီဖာပေးရှင်း (အက်စ်ဒီပီအိုင်အာ) အတွက် အစားအစာ ဖြန့်ချိရေး အစီအစဉ်အတွက် ပြည်နယ် သို့မဟုတ် ဒေသန္တရ အေဂျင်စီများ နှင့် ၎င်းတို့၏ လက်အောက်ခံများအနေဖြင့် အောက်ပါ ခွဲခြားဆက်ဆံခြင်း ဖော်ပြချက်ကို မဖြစ်မနေ ပြထားရမည်။

ပြည်ထောင်စု မြို့ပြအခွင့်အရေး ဥပဒေ နှင့် အမေရိက စိုက်ပျိုးရေးဌာန (ယူအက်စ်ဒီအေ) မြို့ပြအခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် မူဝါဒများအရ ဤအဖွဲ့အစည်းသည် လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံ၊ ကျားမ (လိင်ရပ်တည်ချက် နှင့် လိင်ကိုင်ညွှန်မှုအပါအဝင်)၊ ဘာသာရေးခံယူကိုးကွယ်မှု၊ ချို့ယွင်းချက်၊ အသက်၊ နိုင်ငံရေး ယုံကြည်ချက် သို့မဟုတ် ယခင် မြို့ပြအခွင့်အရေးလှုပ်ရှားမှုများအတွက် လက်တုံ့ပြန်ခြင်း သို့မဟုတ် လက်စားချေခြင်း အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခြင်းကို တားမြစ်ပါသည်။

အစီအစဉ် အချက်အလက်များကို အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားဖြင့်လည်း ရှိပါသည်။ ကိုယ်အင်္ဂါမသန်စွမ်း သူများအနေဖြင့် အစီအစဉ်၏ အချက်အလက်များကို သိရန် အခြားဆက်သွယ်ရေးနည်းလမ်းများ (ဥပမာ။ ။ မျက်မမြင်စာ၊ ပိုကြီးသော စာလုံး၊ အသံတိတ်၊ အမေရိကန် သင်္ကေတဘာသာစကား)ကို လိုအပ်လျှင် ၎င်းတို့က အကျိုးခံစားခွင့်များကို လျှောက်ထားသော အေဂျင်စီ (ပြည်နယ် သို့မဟုတ် ဒေသန္တရ)ကို ဆက်သွယ်နိုင်သည်။ နားမကြားသော၊ အကြားအာရုံ အခက်အခဲရှိသော သို့မဟုတ် စကားပြောချို့ယွင်းချက်များရှိသောသူများအနေဖြင့် ယူအက်စ်ဒီအေ ထံသို့ ပြည်ထောင်စု ရီလေး ဝန်ဆောင်မှု (800) 877-8339 မှတစ်ဆင့် ဆက်သွယ်နိုင်သည်။

အစီအစဉ်နှင့်ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရမှုကို တိုင်တန်းရန် တိုင်တန်းသူသည် အွန်လိုင်းတွင် <https://www.fns.usda.gov/sites/default/files/resource-files/ad3027-burmese.pdf> မှ

ယူအက်စ်ဒီအေ ရုံး ထံမှ၊ (833) 620-1071 ထံသို့ဖုန်းဆက်ပြီး သို့မဟုတ် ယူအက်စ်ဒီအေထံသို့စာရေးပြီး ရယူနိုင်သော ယူအက်စ်ဒီအေ အစီအစဉ်နှင့်ပတ်သက်ပြီး

ခွဲခြားဆက်ဆံခံရမှုအကြောင်းတိုင်းတန်းသည့်ပုံစံ ပုံစံ AD-3027 ကိုဖြည့်စွက်ရမည်။ စာတွင် တိုင်တန်းသူ၏အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နှင့် မြို့ပြအခွင့်အရေးအတွက် လက်ထောက်အတွင်းရေးမှူး (အေအက်စ်စီအာ) အား မြို့ပြအခွင့်အရေးကို ချိုးဖောက်ခံရသည့် အခြေအနေ၊ ရက်စွဲ နှင့် အကျိုးအကြောင်းကို နားလည်သဘောပေါက်ရန် လုံလောက်သော အသေးစိတ်အချက်အလက်များ ပါဝင်ရမည်။ ဖြည့်စွက်ပြီးသော AD-3207 ပုံစံ သို့မဟုတ် စာကို ဧ အောက်ပါလိပ်စာသို့ အောက်ပါနည်းလမ်းများဖြင့် မဖြစ်မနေ ပေးပို့ပါ။

- (1) **စာတိုက်မှတစ်ဆင့်**  
Food and Nutrition Service, USDA  
1320 Braddock Place, Room 334  
Alexandria, VA 22314; သို့မဟုတ်
- (2) **ဖက်စ်ဖြင့်**  
(833)-256-1665 သို့မဟုတ် (202)-690-7442; သို့မဟုတ်
- (3) **အီးမေးလ်ဖြင့်**  
[FNSCIVILRIGHTSCOMPLAINTS@usda.gov](mailto:FNSCIVILRIGHTSCOMPLAINTS@usda.gov)

ဤအဖွဲ့အစည်းသည် အခွင့်အရေးတန်းတူညီတူပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။